

ငုတ်ဖျေားရောဂါလေးမျိုးရှိသည်။

သို့သော်လည်းအလွန်အရေးပါသောဖျားနာမှုကိုဖြစ်ပေါ်စေသည်။ ထိုအပြင် PV ပိုး၏ အချိပ်နှင့်အားလည်းအသည်းထဲတွင် ၆ လမှ ၁၀ လ (သို့) ထိုထက်မကအကြောပေါက်ပွဲးနိုင်စွမ်းရှုသည်။ ထိုသို့ကြန့်ကြာခြင်းလက္ခဏာအစ၏အသွင်အပြင်သည်နောက်ပိုင်းအမှန်စစ်စစ်ပေါ်လီသည့်တိရိစ္ဂည်ကြာပြီးရောက်လာရေးစက်မှဖြစ်ပေါ်လာသည်။ ဤအခြေအနေတွင် ငှက်ဖျားရောဂါဖြစ်ကြောင်းရောဂါလက္ခဏာဆုံးဖြတ်ရာ တွင်းစွာအမှတ်တမဲ့ဖြစ်စေနိုင်သည်။ အဖြေမှန်ရသောအခါ ကုသမှတ်ကြန့်ကြာခဲ့သည်။ အခြားတရာ့မှာရှင်သန်နေသောရောဂါပိုးသည် အသည်းထဲတွင် ဇြိမ်သက်စွာ ရှိနေနိုင်ပြီး နောက်ပိုင်းလပေါင်းများ စွာမှန်စွာများစွာ အကြောတွင်ပိုးများမှလအတိုင်းပြန်လည်ကြလာနိုင်သည်။ ထိုအပြင်ဤ PV ငှက်ဖျား ပိုးအမျိုးအစားသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းတရာ့တွင်ငှက်ဖျားကာကွယ်ဆေးကိုပြန်လည်ခံနိုင်မှ တိုးရှုများလာသည်။

တည်းအများ အပြားရောဂါဖြစ်စေတတ်သည်။ ကိုရီးယားသမ္မတနိုင်ငံ(ROK)၏ အိမ်နီးချင်းခီမိကရှုံ  
တစ်လူထဲသမ္မတနိုင်ငံ (Democratic people republic of Korea)လည်းပါဝင်သည်။

ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပေါ်သော *PV* ဗြိုဟန်ဖူးပိုးအမျိုးအစားကို သယ်ဆောင်သောအခိုက်ခြင်မှာ  
အနီးဖြစ်စေနိုင်သူမှစ၍ (Anopheles sinensis)ဟုခေါ်သောခြင်မျိုးဖြစ်သည်။ ဤခြင် အမျိုးအစားသည်  
နေရောင်ရသော လယ်ကွင်းပြင်ရှိရောများထဲတွင်ကျက်စားသည်။ အမေရိကန်၌ဤဗြိုဟန်ဖူး  
မူပေါင်း ၁၀၀၀ ကျော်တွင် အရှင်းမှုလမှာ *PV* အမျိုးအစားဖြစ်ကြောင်း ရောဂါလက္ခဏာ ဆုံးဖြတ်ခြင်း  
ခံရ သည်။ အများအားဖြင့်ခုံးသွားများ (သို့) ကမ္ဘာတရှစ်း ငှက်ဖူးတေးအန္တရယ်သင့်သော  
ဒေသများ မှုဝင်လာသူများဖြစ်သည်။

**Plasmodium Malaria** အတိုကောက်မှာ **PM** ဖြစ်သည်။ ဤရောဂါပြန်ပွဲးမှုကိုထိန်းချုပ်ခဲ့သည်။ အနီး  
ယနိုင်ငံ၌ ရောဂါကူးစက်မှ ၁ % ထက်နည်းကြောင်းပြောကြားခဲ့သည်။ **PM** ငှက်ဖူးပိုးမျိုးကိုအပူပိုင်း  
ဒေသ၊ အမေရိကတောင်ပိုင်း၊ အဖရိကတိုက် နှင့် အရှေ့တောင်အာရုတိတွင်တွေ့နိုင်သည်။

ငှက်ဖူးစ ဖြစ်သည့်အခါန်မှတ်၍ ၇၄ နာရီခြားတွင်တွေ့မှု ထိနေရာမှ ရှတ်တရက်ငှက်ဖော်  
ထလာသည်။ ဤကဲသို့ ၃၊ ၄ ရက်တွေ့မှု စက်ပိုင်းကဲသို့ လှည့်ပတ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ **PM**  
အမျိုးအစားကိုတတိယအဆင့် ဟုလူသိများသည်။ သို့သော ဤရောဂါသည်နေရာအနဲ့အပြားပြန်  
ပွဲးသည်။ ဤငှက်ဖူးမျိုးသည် အသက်ဆုံးရုံးမှုကိုဖြစ်စေလေ့မရှုပါ။ **PM** အမျိုးအစား ကိုစွေးများ  
တွင်ဖြစ်တတ်သော ငှက်ဖူး ဟုလည်းလူသိများသည်။

**Plasmodium Ovale** အတိုအားဖြင့် **PO** ဟုခေါ်သည်။ ငှက်ဖူးလေးမျိုးထဲတွင် အဖြစ်အနည်းဆုံး  
အမျိုးအစားဖြစ်သည်။ အများအားဖြင့် အမူပိုင်းဒေသ ဖြစ်သော အာဖရိကအနောက်ပိုင်းဒေသနှင့်  
ဂါနာနိုင်ငံ၊ လိုက်ဘီးရီးယား၊ နိုင်ရီးရီးယား တို့တွင်ဖြစ်ပေါ်သည်။ အလွန်မြင့်သော သီးခြားနေ ရာဒေသ  
တို့ကိုတွင်ငှက်ဖူးရောဂါပိုးတစ်မျိုး၊ နှစ်မျိုး သို့မဟုတ်ထိုတက်မကသောငှက်ဖူးပိုး များရှိနေတတ်  
သည်။ ထို့ပို့ များသည်လူနာများထံကူးစက်နိုင်သည်။ အနီးယတ်ရောဂါကူးစက်ခြင်း၏ ၄ % မှ ၈ %  
အထိသည် ရောနောနသော ငှက်ဖူးရောဂါပိုးအမျိုးအစားများကြောင့်ဖြစ်သည်။

**PO** ပိုးသည်မူလအခြေအနေ အတိုင်းနေနိုင်သည်။ ရောဂါပိုးရှိသောခြင်ကိုကိုခြင်းခံရသောသူသည်။  
အကိုက်ခံရပြီးနောက်ပိုင်းတွင် အချို့ရှင်သန်သောပိုးများသည် အသည်းထဲတွင်ခိုနားပြီးလပေါင်းများ  
စွာ မှ လေးနှစ်ကြာအထိမူလအတိုင်း ရှိနေသည်။ ဤရောဂါပိုးသည်ပြုခိုနားရာမှ ထွက်ပေါ်  
လျှပ်စီးသွေးနီကြောထဲစတင်ကျိုးကျော်ဝင်လာသောအခါ ထိုသူသည်စတင်၍ဖူးနာလာလိမ့်မည်။

**Plasmodium Falciparum** **PF** ဟုအတိုကောက်ခေါ်သည်။ အမူပိုင်းဒေသ၊ တောင်အမေရိက၊  
အာဖရိကနှင့်အရှေ့တောင်အာရုံနေရာအနဲ့အပြားတို့တွင်တွေ့နိုင်သည်။ **PF** ငှက်ဖူးရောဂါ ပိုးသည်  
ကူးစက်မှုအပြင်းထန်ဆုံးဖြစ်ပြီး အာဖရိကတိုက်ဆဟာရဒေသတွင် ငှက်ဖူးရောဂါကြောင့်သေဆုံးမှ  
၉၀% နှီးသည် ဤ **PF** ပိုးကြောင့်ဖြစ်သည်။

အာဖရိကတိုက်၌၍ မြို့သော PF အမျိုးအစားငှက်ဖျားပိုးသည် အန္တိယနှင့် Vanuatu (ပင်နီတူ) ၌၍ မြို့သောအ လားတူပိုးမျိုးအနည်းဆုံးဆယ်ဆိုင်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သေချာစွာမသိရသေးပါ။ ထိုသော်လျှင်မြန်စွာကုသမှုခံယူနိုင်အောင်ပို့မိုကောင်းမွန်သောချဉ်းကပ်လေ့လိုလိုသည်။

၂၀၂၂ ၌ မြို့ပြုလုပ်ခဲ့သောစစ်ဆေးလေ့လာမှု၏အဆိုပြုချက်အရ ၂၂၂ ၂၁၆ ဘီနီးကုဋ္ဌ (Billion) သည် PF ပိုးအန္တိရာယ်ကြောင့်အသက်ဆုံးရသည်။ ငှက်ဖျားရောဂါရိဝါရာဆေးမှတ်တမ်းအနည်းဆုံး ၅၁၇ သန်းမှဖော်ပြုချက်အမှန်ဖြစ်သည်။ ဤအဖြစ်အပျက်များ၏ ၇၀% သည်အာဖရိကဒေသတရာ်၏၌ဖြစ်ပြီး ၂၅% သည်အရှေ့တောင်အာရှဒေသတရာ်၏၌ဖြစ်ပျက်ခဲ့သည်။

Cerebral Malaria PF ပိုးကူးစက်ခြင်းခံရသည်နှင့်တပိုင်နက်ပြင်းထန်ရှုပ်ထွေးသော ရောဂါးမျိုးဖြစ်သည်။ ဤအဆင့်သည် အလွန်သေးငယ်သောသွေးပြန်ကြောမှတဆင့်ဦးနှောက်အမျှေးထဲသို့ဝင်ရောက်ချိန်တွင်ဖြစ်ပေါ်သည်။ ဤရှုပ်ထွေးနေသောရောဂါးသည် သေဆုံးမှန်း ၁၅% ထက်မကရှိသည်။ ကုသနေစဉ် အတွင်းရောဂါအခြေအနေအလွန်သည်းလာနိုင်သည်။ CM ပိုးမျိုးသည်လူနာကိုရက်အနည်းငယ်အတွင်းသေစေနိုင်သည်။